














၁။ စာရေးရန် အခြေခံလေ့ကျင့်ခန်းများ

အစက်များကိုဆက်ဆွဲပါ။






အစက်များကို ဆက်ဆွဲပါ။


မြားထိပ်မှာ ကြိုက်ရာရုပ်ပုံတစ်ပုံစီ ဆွဲပါ။




သမင်လေးကို လမ်းပြကြရအောင်








အစက်များကို ဆက်ဆွဲပါ။



သူတို့ကို လမ်းပြကြရအောင်



ဘီးလေးတွေ ဆွဲပေးရအောင်။



အသီးလေးတွေ ဆွဲပေးရအောင်။

